

မြေပဲရွက်ပြောက်ရောဂါကြိုတင်ကာကွယ်ခြင်း

ရောဂါအမျိုးအစားခွဲခြားခြင်း

ရွက်ညိုပြောက်(early spot) နှင့် ရွက်နက်ပြောက် (late spot)ဟူ၍ နှစ်မျိုးရှိသည်။ ရွက်ညိုပြောက်ရောဂါကိုအရွက်၏အောက်မျက်နှာတွင်တွေ့ရပြီးအညိုဖျော့ရောင်ဖြစ်သည်။ရွက်နက်ပျောက်ကို အရွက်၏ အပေါ်မျက်နှာပြင်တွင်တွေ့နိုင်ပြီးအရောင်မှာ အနက် ရောင်ဖြစ်သည်။ ရွက်ညိုပြောက်များသည် မညီမညာသောပုံဖြစ်သော်လည်း ရွက်နက် ပြောက်သည် အရွယ်သေးငယ်ပြီး လုံးဝိုင်းလုနီးပါး ရွက်ပြောက်များအဖြစ် တွေ့ရှိရ ပါ သည်။

နောက်ခံသမိုင်း

မြေပဲစိုက်ပြီး (၃ရက် မှ ၅ ရက်)အတွင်း ကျရောက်နိုင်ပါသည်။ ရွက်ညိုပြောက်ရောဂါ သည် အရင်ကျရောက်ပြီး

ရွက်နက်ပြောက်ရောဂါသည်နောက်ကျမှကျရောက်ပါသည်။ ၎င်းရောဂါသည် မြေစောင် ရောဂါဖြစ်ပြီးမိုးရေ နှင့် လေတိုက်ခြင်းမှလည်း ရောဂါပျံ့နှံ့နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

- ဆင်းပဒေသာ ၆ ,၇ ကဲ့သို့သောခံနိုင်ရည်ရှိမျိုးများကိုစိုက်ပါ။
- လက်ခံလွှဲပင်များကို ရှင်းလင်းသုတ်သင်ပါ။
- ရောဂါရပင်ကြွင်းပင်ကျန်များကို မြေမြှုပ်၍မြေဆွေးဖြစ်အောင်ပြုလုပ်ပါ။ သို့မဟုတ် မီးရှို့ဖျက်ဆီးပစ်ပါ။
- ဒက်ကိုနေး(ကလိုရိုသာလိုနေး)၊ ဘီနိုမိုင်း၊ တော့ဆင်အမ် ကဲ့သို့သော မှိုသတ်ဆေးများ ကို အသုံးပြုပါ။



မြေပဲရွက်ပြောက် (early spot) ရောဂါလက္ခဏာ (Photo credit: Raja. J, Annamalai University, Bugwood.org)



မြေပဲရွက်ပြောက် (late spot) ရောဂါလက္ခဏာ (Photo credit: Raja. J, Annamalai University, Bugwood.org)

When using a pesticide, always wear protective clothing and follow the instructions on the product label, such as dosage, timing of application, and pre-harvest interval.

Scientific name(s) ► *Cercospora arachidicola*, *Phaeoisariopsis personata*

The recommendations in this factsheet are relevant to: Myanmar [Burma]

	<p>AUTHORS: PLANT PROTECTION DIVISION Ministry of Agriculture and Irrigation tel: (+95) 01 644214 / 640459</p>	<p>Edited by PLANTWISE</p>
--	--	--------------------------------